

的)单独演奏的乐队

ဗဟုတိဗဟုတာ ကဝါ <b-la di' b-la da> 光秃秃, 赤裸裸, အင်္ကျီနဲ့ထွီ ~ ။ 没穿上衣, 光着上身。

ဗဟုထီးထီး ကဝါ <b-la hti: di:> 孤立地, 单独地, 孤零零地, သူဟာ ~ ဖြစ်နေတယ်။ 他成了孤单一人。

ဗဟုထည် နှါ <b-la de> 毛坯, 半成品: အိမ်ဆောက်တာ ~ တော့ပြန်ပြီ။ 房子的骨架已完工了。/ ခင်ဗျားစားပွဲက ~ ပဲ ရှိသေးတယ်။ 你的桌子还只是毛坯。

ဗဟုနယ် နှါ <b-la ne> 【物】真空, 空间

ဗဟုပွဲ နှါ <b-la bwe:> 免费戏(一般指露天演出): ~ ပြ သည်။ 免费演出。/ ~ သွင်းသည်။ 招待演出。

ဗဟုမဲ နှါ <b-la me:> 空白签, 没有中奖的签

ဗဟုသက်သက် ကဝါ <b-la thet thet> ①白白地: ~ အဆူခံရ တယ်။ 毫无道理地受到斥责。②光着, 什么也没有: ခြေ ~ နဲ့ဘောလုံးကန်တဲ့လူလဲရှိတယ်။ 也有光脚踢足球的人。

ဗဟုဟင်းလင်း ကဝါ <b-la hin: lin:> 空空地, 无遮蔽地, အကာအနံ့မရှိ ~ ဖြစ်နေသည်။ 无遮无盖空荡荡的。/ ဘိ လပ်မြေအိတ်တွေကို ~ မထားနဲ့။ 水泥袋不要放在露天里。

ဗလိ နှါ <b-li> 【巴】祭神, 祭神供品: ~ နတ်စာ 祭神供品 / ~ နတ်စာတင်သည်။ 祭神。/ ~ နတ်စာကျွေးသည်။ 祭神。 / ~ နတ်စာပူဇော်ပွဲ 祭神节

ဗလိဗောဓ နှါ <b-li' baw: da> = ဗလိဗောဓ

ဗလိ နှါ <b-li> ①清真寺: ~ ကျောင်း 清真寺 / ~ တိုက် 清 真寺 / ~ ရုံ 清真寺 / ~ ဘုရားရှိခိုးကျောင်း 清真寺 / ~ ကျောင်းမျှော်စင် (清真寺的)宣礼塔 / ~ ဆရာ 阿訇 ② (古)马球: ~ တံ 马球棍 / ~ ကစားသည်။ 打马球。/ မြင်း ~ ကစားသည်။ 打马球。 / ~ လုံး 马球。

ဗလိတောင် နှါ <b-li daun> (古)毬球

ဗလုံ I နှါ <b-lon> (液体的)气泡 II မသါ <b-lon> 冒水 泡, 冒气泡的声音

ဗလုံကြဲ ကါ <b-lon kywa> = ဗလုံစိထ

ဗလုံစိ I နှါ <b-lon zi> 气泡 II ကါ <b-lon si> 冒气泡

ဗလုံစိထ ကါ <b-lon si hta> ①冒气泡, လိမ္မော်ရည်ပုလင်းဖွင့်လိုက် တော့ ~ လာ၏။ 打开桔子水瓶时冒出了气泡。②沸腾, 吵闹: ခေါင်းထဲမှာအတွေးတွေက ~ နေသည်။ 思绪万千。

ဗလုံဆူ ကါ <b-lon hsu> 乱糟糟: စိတ်ထဲမှာ ~ နေတယ်။ 心 里乱糟糟的。

ဗလုံဆန် ကါ <b-lon hsan> 人声鼎沸, 喧腾: ရန်သူတွေဝင်စီး လို့တရွာလုံး ~ သွားတယ်။ 敌人的袭击使全村陷入一片混 乱。

ဗလုံဆွဲ ကါ <b-lon hswa> 焦躁不安, 心烦意乱

ဗလုံဆွဲထ ကါ <b-lon hswa' hta> = ဗလုံဆွဲ

ဗလုံတက် ကါ <b-lon tet> = ဗလုံစိထ

ဗလုံထဲ ကါ <b-lon hta> = ဗလုံစိထ

ဗလုံထိုး ကါ <b-lon hto:> ①冒气泡 ②蜂拥而至

ဗလုံပွက် ကါ <b-lon pwet> = ဗလုံစိထ

ဗလုံးဗထွေး ကဝါ <b-lon: b-htwei:> 混乱地, 含混不清地, 错综复杂地: ~ စစ်ခင်းနေကြသည်။ 混战。/ သူပြောတာ ~ နဲ့။ 他说得含混不清。

ဗလုံးရှုပ်ထွေး ကဝါ <b-lon: shout htwei:> = ဗလုံးဗထွေး

ဗလက္ကာရပြု ကါ <b-let ka ya'pyu> (对妇女)施展淫威, 非礼

ဗလောင်ဆူ ကါ <b-laun hsu> ①人声嘈杂, 吵闹: ရေနံဈေး နှုန်းမြင့်လာတော့အနောက်နိုင်ငံများအားလုံး ~ ကြ၏။ 石油涨价 所有西方国家吵翻了天。②(急得心中)上下翻腾, 焦 躁不安: ပူပင်သောကမ္ဘာများလို့ရင်ထဲမှာ ~ နေတယ်။ 愁得使人 烦躁不安。

ဗလောင်ဆူဝေ ကါ <b-laun hsu wei> = ဗလောင်ဆူ

ဗလောင်ဆန် ကါ <b-laun hsan> = ဗလောင်ဆူ

ဗလောင်ပွေ ကါ <b-laun pwei> 混乱, 杂乱: ~ နေသောလော က 动荡不安的人世间

ဗလောင်ပွက် ကါ <b-laun pwet> = ဗလောင်ဆူ

ဗလောင်ဝေ I ကဝါ <b-laun wei> (风、水等)回旋, 倒转: ဝေ ~ စီးနေသည်။ 水流成旋涡。/ လေ ~ လာလို့အင်္ကျီမီး ထဲပါသွားသည်။ 衣服被旋风卷进火里。 II ကဝါ <b-laun pwei> 混乱

ဗလောင်ဝေ ကါ <b-laun wei> = ဗလောင်ဆူ

ဗလောင်းဗလဲ ကဝါ <b-laun: b-le:> 变化无常, 出尔反尔: ~ နိုင်တယ်။ 出尔反尔。/ သူကြားထဲက ~ ပြောတာနဲ့သူတို့နှစ် ယောက်ရန်ဖြစ်သွားကြတယ်။ 他在中间搬弄是非使他们俩 吵起来了。

ဗလောင်းဗလဲဆိုင် နှါ <b-laun: b-le: hsain> (方)私人委托 商行

ဗလစ်ဆန် ကါ <b-lit hsan> 唠叨, 罗唆

ဗလစ်ဗလစ် ကဝါ <b-lit b-lit> 唠唠叨叨, 罗罗唆唆, 嘟嘟囔 囔: ~ နဲ့အဖွားကြီးကျနေတယ်။ 唠唠叨叨象个老太婆。

ဗလတ် နှါ <b-lat> (俚)演员

ဗလတ်တတ်တတ် ကဝါ <b-lat tat tat> 轻佻地: ~ နိုင်တဲ့မိန်းမ 轻佻的女人 / ~ ညှတ်တတ်တတ်ပြောလေ့ရှိတယ်။ 说话总是 那么轻佻不严肃。

ဗလတ်ပျံ ကါ <b-lat pyan> 轻佻, 轻浮

ဗလတ်ဗလတ် ကဝါ <b-lat b-lat> 轻佻地, 轻率地: အလုပ်ကို ~ မလုပ်ပါနဲ့။ 做事不要轻率。

ဗလန်း I ကဝါ <b-lan:> 轻率地, 信口开河地: ~ ရေးလျှင် ဘယ်သူမှလက်ခံမှာမဟုတ်။ 随便写谁也不会同意。 II နှါ <b-lan:> 信口开河的话, 无稽之谈: ~ စကား 轻率的 无根据的话

ဗလုပ်ရှုပ်ထွေး ကဝါ <b-lout shout htwei:> = ဗလုံးရှုပ်ထွေး